

GREEN LAND CONVENT SCHOOL

(Senior Secondary)

NEW SUBHASH NAGAR, LUDHIANA

SESSION (2024-25)

HOLIDAYS HOMEWORK



Name: _____

Class : Nsy. Sec: _____

Note: Revise the full syllabus covered in the month of April and May of all subjects.

Complete the following:

Art & Craft

- Colouring Book: Pg. No.: 7,10,11,14,22
- Do written practice daily at home

English: L, T, H, I, E, F workbook pg. 22,23,24,29

Maths: Number 1 to 5 workbook pg. no.20,23,26

ACTIVITY -1 (WORLD MILK DAY)

1st JUNE

In order to celebrate World Milk Day, the child will prepare any type of shake (Oreo, Chocolate, Banana, Strawberry, Mango etc.) by seeking help from the parents to prepare it.

Relish the shake and share the pictures with the teacher.



ACTIVITY -2 (WORLD BICYCLE DAY)

3rd JUNE

World Bicycle Day is celebrated on 3rd June to acknowledge the role of the bicycle as an economical, sustainable and environment-friendly mode of transport.

Cycling is also one of the easiest and best ways to exercise which also improves physical and mental health and reduces chances of experiencing various health problems. Keeping this in mind, students will do activity at their home.

Students will ride on a bicycle near their house. Make a video of At least 1minute and share with the teacher.



ACTIVITY -3 (ENVIRONMENT DAY)

5th JUNE

Sapling activity

Material required:-Pot, Soil, Seeds, Water

First, put the soil in the pot.

Next, pat the soil and dig a hole

Then put the seeds in the hole and cover it with soil.

At last pour water on it.



Note:- Remember to share your fun clicked pictures.

ACTIVITY -4 (FATHER'S DAY)

16th JUNE

16th June is being celebrated as Father's Day. So help your child to prepare a yummy sandwich for his/her father to strengthen the father-child bond and click a photograph with his/her father.



ACTIVITY -5 (INTERNATIONAL PICNIC DAY)

18TH JUNE

On the occasion of International Picnic Day, I wish that you enjoy a wonderful picnic with your loved ones on beautiful spots with delicious food, good music and excellent company.

Click your pictures while and share the same with your teacher.



ACTIVITY- 6 (INTERNATIONAL YOGA DAY)

21st JUNE

International Yoga Day celebrates the physical and spiritual prowess that yoga has brought to the world stage. While it is an important source of exercise and healthy activity. Millions join in and practice on a daily basis. Kindly make your ward to do some yoga poses and don't forget to click the pictures and share with us. Here the link given below:-

<https://youtu.be/gCE3amezH4c?si=mvDmfCQDN2rDPNNp>



ART & CRAFT

SOCKS PUPPETS

Children have fun playing around with a puppet and if it is one they create themselves, then his/her joy knows no bounds. Creating puppets by themselves will open up their mind to the world of imagination. You can use material, which is easily available at home and introduce your little ones to the joy of creating with their own hands.

Material Required:-

Socks, Hot glue gun, Scissors, Craft Supplies (ideas below), Felt Wire Needle/thread, Yarn, Rickrack, Pipe cleaners, Buttons, Craft poms, Ribbon, Googly eyes



Method :- Kids will take help of their mothers and make the socks puppet (For socks puppets take help from the given link)

<https://www.cmosc.org/category/programs/art-adventures/>

Click the picture of your ward doing the activity and share it with the class incharge.

FOR THE PARENTS

Summer Vacation is here! A few vital suggestions are listed below to make the vacation more exciting and fruitful than ever before:

- ❖ Kindly sure that the holiday home work completed by the student themselves under the parents' guidance.
- ❖ Make your ward independent during this summer break and let him do the following things on his own.
 - Button up his/her shirt.
 - Put on his/her shoes and socks.
 - Pack up his/her bag.
 - Eat lunch on his/her own.
 - Keep the surroundings neat & tidy.
 - Practice the concept learnt in the class on the regular basis.
- ❖ Keep at least half an hour a day for sharing experiences with your child. Share your childhood stories and family history.
- ❖ Have at least two meals together with your child.
- ❖ Let them wash their own plates after every meal. This way they will learn the dignity of labour.
- ❖ Make him understand the importance of cleaning his room and putting away toys and belongings after use.
- ❖ Encourage your child to speak in English. Fix one hour in a day when you communicate with your child only in English.
- ❖ Tell your child different moral stories regularly and encourage him to describe what he/she would do in a similar situation. Let your child colour, draw, paint, play with water and sand etc.
- ❖ Restrict his or her television watching, confining it to interesting children's programmes, cartoon films, Discovery channel etc.
- ❖ To improve the formation of letters, make your child write a page every day.
- ❖ Take your child out for picnics and to other places of his/ her interest. The things he/she sees on that places, he/she is able to speak few lines to discuss his/her experience in class after the vacation.
- ❖ Encourage your child to raise a kitchen garden by planting seeds.
- ❖ Visit the grandparents, other relatives & neighbours to strengthen the bond of love and understanding.

HAPPY HOLIDAYS!